

ဂ	အ	ဂ	လ	ဂ	လ	ဗ	ဂ	11
မျက်နှာသာ	ငါတွေမည်	သူမ၏အစ်ကိုများ	-နှင့်-သို့	သူမ၏အဖ	-သို့	ရှက်	-နှင့်ဆိုလ၏	
H2580	H4672	H0251	H0413	H0001	H0413	H7927	H0559	
		:ဂ	လ	ဂ	ဂ	ဗ		
		ငါပေးမည်	-သို့ငါ	သင်တို့ဆိုမည်	-နှင့်-သေ	-၌သင်တို့၏မျက်စိ		
		H5414	H0413	H0559				

ရှုခင်ကလည်း၊ သင်တို့စိတ်နှင့်တွေးကပြီစေ။တောင်းသမျှကို ပေးပါမည်။

လ	ဂ	ဂ	ဂ	ဂ	ဂ	ဗ	ဂ	12
-သို့ငါ	သင်တို့ဆိုမည်	-ကဲ့သို့	-နှင့်ငါပေးမည်	-နှင့်လက်ဆောင်	သတို့ရိုးဖိုးငွေ	အလွန်	-၌ငါ	တိုးကပြီ
H0413	H0559		H5414	H4976	H4119	H3966		
				:ဂ	ဂ	ဂ	ဂ	
				-သို့ဇနီး	-ထိုအပျို	-	-သို့ငါ	-နှင့်ပေးကပြီ
				H0802	H5291	H0853		H5414

ကန်တော့ဥစ္စာဖွဲ့စေ၊ လက်ဆောင်ပဏ္ဍာဖွဲ့ စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင်း ပေးပါမည်။ ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကပြီဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလ၏။

ဂ	ဂ	ဂ	ဂ	ဗ	ဂ	ဂ	ဂ	13
-၌လှည့်စားခြင်း	သူ၏အဖ	ဟမေ	-နှင့်	ရှက်	-	ယာကုပ်	သား	-နှင့်ဖွဲ့ကပြော၏
H4820	H0001	H2544	H0853	H7927	H0853	H3290		
	:ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	
	သူတို့၏အစ်မ	ဒိနာ	-	ညစ်ညူးလ၏	-သေသူသည်	-နှင့်ပွဲကပြော၏		
	H0269	H1783	H0853			H1696		

ယာကုပ်၏ သားတို့သည်၊ နှမဒိနာကို ရှုခင် မင်းသား ရှုတ်ချသောအကခြင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမင်ကို ပရိယာယ်ဖွဲ့ ပြန်ပွဲကပြောသည်မှာ၊

ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	14
-	-သို့ပေးခြင်း	-ထို၍	-ထိုအမှု	-သို့ပွဲခြင်း	ငါတို့တတ်နိုင်	မ	-သို့သူတို့	-နှင့်ဆိုကပြော၏
H0853	H5414	H2088	H1697		H3201	H3808	H0413	H0559
:ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	
-သို့ငါတို့	ထို	ကဲ့ရဲ့ခြင်း	-ဟုသေ	အရပျေးမည်	-သို့သူ	-သေသူ	-သို့လူ	ငါတို့၏အစ်မ
	H1931	H2781		H6190			H0376	H0269

ကျွန်ုပ်တို့နှစ်ဦးကို အရပျေးလှီးမငှာလော့ကို မခံ သေသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ငွယ် သောအကခြင်း ဖြစ်ပါ၏။

ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	ဂ	15
-သို့အရလှော်ခြင်း	-ကဲ့သို့ငါတို့	သင်တို့ဖွဲ့မည်	အကယ်၍	-သို့သင်တို့	ငါတို့သာတော့မည်	-၌၍	သို့သာ	
	H3644	H1961			H0225	H2063	H0389	
					:ဂ	ဂ	ဂ	
					ယကကျား	အားလုံး	-သို့သင်တို့	
					H2145	H3605		

သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပူ၍၊ ယကကျားတိုင်း အရပျေးလှီးမငှာလော့ကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကပြီမည်။

၎င်း	ကုသ	ထည့်ပေး	အား	ထည့်	၎င်း	အား	၎င်း	16
-သို့	ငါတို့	သင်တို့	-နှင့်	-သို့	ငါတို့	-	-နှင့်	
H0853	H3947	H1323	H0853	H1323	H1323	H0853	H5414	
			တစ်	၎င်း	၎င်း	၎င်း	၎င်း	
			H0259	H1961	H0854	H0854	H3427	

သို့ပင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကပြော၍၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖွဲ့ ကြိမ်မည်။

အား	၎င်း	17						
-	-နှင့်	-သို့	-သို့	သင်တို့	မ	-နှင့်	-နှင့်	
H0853	H3947	H0413	H0413	H8085	H3808	H1980	H1323	

သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရများလှီးမငှာလက်မခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကတည်း။

၎င်း	18							
ဟမ	သား	ရှက်	-နှင့်	ဟမ	-နှင့်	သင်တို့	-နှင့်	
H2544	H7927	H2544	H1697	H2544	H1697	H1697	H3190	

ထိုစကားကို ဟာမ၏သမီးနှင့် သားတစ်ရပ်ခင် သည် နှစ်သက်၍။

ယာ	၎င်း	19							
ကုပ်	-နှင့်	နှစ်သက်	အက	-ထို	-သို့	-ထို	နောက်	-နှင့်	
H3290	H1323	H1697	H1697	H1697	H5288	H5288	H0309	H3808	

ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးပြောကပြော၍၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသကတည်း၊ ချက်ခြင်းဝန်ခံလေ၏။

၎င်း	20								
-သို့	-နှင့်	သူတို့	တံခါး	-သို့	သူ၏	-နှင့်	ဟမ	-နှင့်	
H0413	H1696	H8179	H8179	H0413	H7927	H7927	H2544	H0935	

ထိုအခါ၊ ဟာမ၏သမီးနှင့် သားတစ် ရှစ်ခင် သည်၊ မိမိမျိုးခြံခါးသို့ သွား၍၊ မျိုးခြံခါးနှင့် နှစ်သက် လျက်။

ၵုၵ်းၵုၵ်း -ၵ်း-ထီၵ်း [H0776](#)
 ၵုၵ်းၵုၵ်း -ၵ်း-ထီၵ်း [H3427](#)
 ၵုၵ်းၵုၵ်း -ၵ်း-ထီၵ်း [H0854](#)
 ၵုၵ်းၵုၵ်း ၵုၵ်း [H1992](#)
 ၵုၵ်းၵုၵ်း ၵုၵ်း [H8003](#)
 ၵုၵ်းၵုၵ်း ၵုၵ်း [H0428](#)
 ၵုၵ်းၵုၵ်း -ထီၵ်း [H0376](#)

ၵုၵ်း [H0853](#)
 ၵုၵ်း [H6440](#)
 ၵုၵ်း [H3027](#)
 ၵုၵ်း [H7342](#)
 ၵုၵ်း [H2009](#)
 ၵုၵ်း-ထီၵ်း [H0776](#)
 ၵုၵ်း [H0853](#)
 ၵုၵ်း [H5503](#)
 ၵုၵ်း [H5503](#)

ၵုၵ်း [H5414](#)
 ၵုၵ်း [H1323](#)
 ၵုၵ်း [H0853](#)
 ၵုၵ်း [H0802](#)
 ၵုၵ်း [H3947](#)
 ၵုၵ်း [H1323](#)

အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကပြီ၊ ငါတို့ပိုင်၍ ဖြစ်နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုပြင်ပါစေ။ ငါတို့ပိုင်သည် သူတို့နုသောအောင် ကျယ်ပစေ။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုပြင်ပါ။ ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမပြေးပေးစား ကပြီ။

ၵုၵ်း [H1961](#)
 ၵုၵ်း [H0854](#)
 ၵုၵ်း [H3427](#)
 ၵုၵ်း [H0376](#)
 ၵုၵ်း [H0225](#)
 ၵုၵ်း [H2063](#)
 ၵုၵ်း [H0389](#)

ၵုၵ်း [H1992](#)
 ၵုၵ်း [H2145](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H0259](#)

သို့ရာတွင် သူတို့သည် အရေဖျားလှီးမငှာလော့ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မငှာလော့ကို ခံမှသာ၊ ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကပြီမည်။

ၵုၵ်း [H1992](#)
 ၵုၵ်း [H3808](#)
 ၵုၵ်း [H0929](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H7075](#)
 ၵုၵ်း [H4735](#)

ၵုၵ်း [H0854](#)
 ၵုၵ်း [H3427](#)
 ၵုၵ်း [H0225](#)
 ၵုၵ်း [H0389](#)

သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကပြီမည် မဟုတ်လော့။ သူတို့ အလိုသို့လိုက်ကပြီ။ သို့ပင် သူတို့သည် ငါတို့တွင် နေကပြီမည်ဟု၊

ၵုၵ်း [H8179](#)
 ၵုၵ်း [H3318](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H7927](#)
 ၵုၵ်း [H0413](#)
 ၵုၵ်း [H2544](#)
 ၵုၵ်း [H0413](#)
 ၵုၵ်း [H8085](#)

ၵုၵ်း [H8179](#)
 ၵုၵ်း [H3318](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H2145](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)
 ၵုၵ်း [H3605](#)

ဟာမတ်မင်းနှင့် သားတော်ရှုခင်ပင်သော စကားကို၊ မှီငြမ်းမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသူတို့သည် အရေဖျားလှီး မငှာလော့ကိုခံကပြီ။

בני- דאר:	שני- H8147	ווקו- H3947	בני- H3510	בני- H1961	שני- H7992	בני- H3117	ווקו- H1961		
קטו- H0983	בני- H8147	בני- H3947	בני- H0935	בני- H2719	בני- H0376	בני- H1783	בני- H0251	בני- H3878	בני- H8095
							בני- H2145	בני- H3605	בני- H2026

| ထိုသို့ခံ၍ သုံးရက်မကြာသော နေ့၌၊ အလွန် နာကျင်သော၊ ယာကုပ်သား၊ ဒိန်၏မောင် ရှိမောင်နှင့် လဝေညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတ်မရှိသော ထိုမျှကြို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။

— H0853	— H3947	— H2719	— H6310	— H2026	— H7927	— H0853	— H2544	— H0853	

| ဟာမမင်းနှင့် သားတော်ရှုခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပီးလျှင်၊ ဒိန်ကို ရှုခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကကြို။

— H0853	— H3947	— H0962	— H0935	— H3290					

| မိမိတို့နှစ် ဂုတ်ချခင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပီးသော သူတို့ ဆီသို့သွားပကြို၍၊ မှိုကြိုလုယက်ဖျက်ဆီးသဖြင့်၊

— H0853	— H0853	— H2543	— H0853	— H1241	— H0853	— H6629	— H0853		

| သူတို့ သိုး၊ ဆိတ်၊ နွား၊ မြင်း၊ မှိုစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊

— H0802	— H0853	— H2945	— H3605	— H0853	— H2428	— H3605	— H0853		

| သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကကြို။

יְשׁוּעָה	אֵל	עֲבָדָה	לֵוִי	לֹא	עֲשׂוּ	לֹא	בָּרָךְ	אֱלֹהִים	30
-သို့နို့စခေငြ်း	ငါ့ကို	သင်တို့ငါ့ကိုဆင်းရဲစခေ	လဝေဝိ	-နှင့်-သို့	ရိုမဓန်	-သို့	ယာကုပ်	-နှင့်ဆိုလဓေါ	
H0387	H0853	H5916	H3878	H0413	H8095	H0413	H3290	H0559	

יְשׁוּעָה	אֵל	עֲבָדָה	לֵוִי	לֹא	עֲשׂוּ	לֹא	בָּרָךְ	30
-နှင့်သူတို့စုရုံးကမြည်	နည်း	လူ	-နှင့်ငါ	-နှင့်-၌-ထိုဖရိုလူ	-၌-ထိုခါနာနသာလူ	-ထိုပဏ်	-၌နသေဓ	
H0622	H4557	H4962	H0589	H6522		H0776	H3427	

אֱלֹהִים	אֵל	אֱלֹהִים	אֱלֹהִים	אֱלֹהִים
-နှင့်ငါ၏အိမ်	ငါ	-နှင့်ငါပျက်စီးခံရမည်	-နှင့်ငါ့ကိုဒက်မည်	-၌ငါ
	H0589	H8045	H5221	

ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကပြီဩကား။ ခါနီလူ၊ ဖရေဇီလူတည်းဟူသော၊ ဤပဏ် သားတို့သည် ငါ့ကိုရုံရှုအောင် ပုကြပြီဩကား။ ငါတို့၌ လူအရအေတွက် အားနည်းသောကခြင်း၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကပြိမ့်မည်ဟု၊ ရိုမဓန်နှင့် လဝေဝိတို့အား ဆိုလသေဓ်။

אֱלֹהִים	אֱלֹהִים	אֱלֹהִים	אֱלֹהִים	אֱלֹהִים	31
ငါတို့၏အိမ်	—	ပမြည်	-ထိုပဏ်နှင့်-ကဲ့သို့	-နှင့်ဆိုကပြဓေါ	
H0269	H0853		H2181	H0559	

သူတို့က၊ ငါတို့နမကို ပဏ်တန်ဆာကဲ့သို့မှတ်၍ ပုမြည်လဓဟု ပဏ်ဆိုလဓေါ။